

၁. နက္ခတ်ဇာတိ  
 ၂. နက္ခတ်ဇာတိ  
 ၃. နက္ခတ်ဇာတိ  
 ၄. နက္ခတ်ဇာတိ  
 ၅. နက္ခတ်ဇာတိ  
 ၆. နက္ခတ်ဇာတိ

၁. နက္ခတ်ဇာတိ  
 ၂. နက္ခတ်ဇာတိ  
 ၃. နက္ခတ်ဇာတိ  
 ၄. နက္ခတ်ဇာတိ  
 ၅. နက္ခတ်ဇာတိ  
 ၆. နက္ခတ်ဇာတိ

၁. နက္ခတ်ဇာတိ  
 ၂. နက္ခတ်ဇာတိ  
 ၃. နက္ခတ်ဇာတိ  
 ၄. နက္ခတ်ဇာတိ  
 ၅. နက္ခတ်ဇာတိ  
 ၆. နက္ခတ်ဇာတိ

၁. နက္ခတ်ဇာတိ  
 ၂. နက္ခတ်ဇာတိ  
 ၃. နက္ခတ်ဇာတိ  
 ၄. နက္ခတ်ဇာတိ  
 ၅. နက္ခတ်ဇာတိ  
 ၆. နက္ခတ်ဇာတိ



පිටපත









စိမ်းစိမ်းစိမ်းစိမ်း  
စိမ်းစိမ်းစိမ်းစိမ်း





[illegible]



[illegible]







[illegible]



[illegible]



၇  
 ၈  
 ၉  
 ၁၀  
 ၁၁  
 ၁၂  
 ၁၃  
 ၁၄  
 ၁၅  
 ၁၆  
 ၁၇  
 ၁၈  
 ၁၉  
 ၂၀  
 ၂၁  
 ၂၂  
 ၂၃  
 ၂၄  
 ၂၅  
 ၂၆  
 ၂၇  
 ၂၈  
 ၂၉  
 ၃၀  
 ၃၁  
 ၃၂  
 ၃၃  
 ၃၄  
 ၃၅  
 ၃၆  
 ၃၇  
 ၃၈  
 ၃၉  
 ၄၀  
 ၄၁  
 ၄၂  
 ၄၃  
 ၄၄  
 ၄၅  
 ၄၆  
 ၄၇  
 ၄၈  
 ၄၉  
 ၅၀  
 ၅၁  
 ၅၂  
 ၅၃  
 ၅၄  
 ၅၅  
 ၅၆  
 ၅၇  
 ၅၈  
 ၅၉  
 ၆၀  
 ၆၁  
 ၆၂  
 ၆၃  
 ၆၄  
 ၆၅  
 ၆၆  
 ၆၇  
 ၆၈  
 ၆၉  
 ၇၀  
 ၇၁  
 ၇၂  
 ၇၃  
 ၇၄  
 ၇၅  
 ၇၆  
 ၇၇  
 ၇၈  
 ၇၉  
 ၈၀  
 ၈၁  
 ၈၂  
 ၈၃  
 ၈၄  
 ၈၅  
 ၈၆  
 ၈၇  
 ၈၈  
 ၈၉  
 ၉၀  
 ၉၁  
 ၉၂  
 ၉၃  
 ၉၄  
 ၉၅  
 ၉၆  
 ၉၇  
 ၉၈  
 ၉၉  
 ၁၀၀



[illegible]



[illegible]



၈၈၈  
 ၈၈၉  
 ၈၉၀  
 ၈၉၁  
 ၈၉၂  
 ၈၉၃  
 ၈၉၄  
 ၈၉၅  
 ၈၉၆  
 ၈၉၇  
 ၈၉၈  
 ၈၉၉  
 ၉၀၀  
 ၉၀၁  
 ၉၀၂  
 ၉၀၃  
 ၉၀၄  
 ၉၀၅  
 ၉၀၆  
 ၉၀၇  
 ၉၀၈  
 ၉၀၉  
 ၉၁၀  
 ၉၁၁  
 ၉၁၂  
 ၉၁၃  
 ၉၁၄  
 ၉၁၅  
 ၉၁၆  
 ၉၁၇  
 ၉၁၈  
 ၉၁၉  
 ၉၂၀  
 ၉၂၁  
 ၉၂၂  
 ၉၂၃  
 ၉၂၄  
 ၉၂၅  
 ၉၂၆  
 ၉၂၇  
 ၉၂၈  
 ၉၂၉  
 ၉၃၀  
 ၉၃၁  
 ၉၃၂  
 ၉၃၃  
 ၉၃၄  
 ၉၃၅  
 ၉၃၆  
 ၉၃၇  
 ၉၃၈  
 ၉၃၉  
 ၉၄၀  
 ၉၄၁  
 ၉၄၂  
 ၉၄၃  
 ၉၄၄  
 ၉၄၅  
 ၉၄၆  
 ၉၄၇  
 ၉၄၈  
 ၉၄၉  
 ၉၅၀  
 ၉၅၁  
 ၉၅၂  
 ၉၅၃  
 ၉၅၄  
 ၉၅၅  
 ၉၅၆  
 ၉၅၇  
 ၉၅၈  
 ၉၅၉  
 ၉၆၀  
 ၉၆၁  
 ၉၆၂  
 ၉၆၃  
 ၉၆၄  
 ၉၆၅  
 ၉၆၆  
 ၉၆၇  
 ၉၆၈  
 ၉၆၉  
 ၉၇၀  
 ၉၇၁  
 ၉၇၂  
 ၉၇၃  
 ၉၇၄  
 ၉၇၅  
 ၉၇၆  
 ၉၇၇  
 ၉၇၈  
 ၉၇၉  
 ၉၈၀  
 ၉၈၁  
 ၉၈၂  
 ၉၈၃  
 ၉၈၄  
 ၉၈၅  
 ၉၈၆  
 ၉၈၇  
 ၉၈၈  
 ၉၈၉  
 ၉၉၀  
 ၉၉၁  
 ၉၉၂  
 ၉၉၃  
 ၉၉၄  
 ၉၉၅  
 ၉၉၆  
 ၉၉၇  
 ၉၉၈  
 ၉၉၉  
 ၁၀၀၀



အသံသရာကောကောပရန္တံ နပဟာလောကိ ၁ ကောဇိဟိဝံသောကဏ္ဍလပ ဗောဓိဟိဝိက္ခမောဟိနန္ဒိဝိဗန္ဓေဒာဝိရန္တေ ဩဗ္ဗာရောကဏ္ဍာကောဓိ ၁ နပဟာပုဂ္ဂလိနပေသပိ  
ကောကောပရန္တံ ကောဟာကောဓိ ၁ ကောဟာဝိဇ္ဇာပ <sup>ဗုဒ္ဓါပရိသေသ</sup> နပိန္ဒေသောကဏ္ဍာပပိဗန္ဓိန္ဒေကောဟာကဏ္ဍပပုဂ္ဂလိကဏ္ဍလပိ  
ပဟိကောကောပရန္တံ ကောဓိလောကဏ္ဍပပိဗန္ဓိန္ဒေကောဟာကဏ္ဍပပုဂ္ဂလိကဏ္ဍလပိ ၁ ကောဓိကဏ္ဍပပိဗန္ဓိန္ဒေကောဟာကဏ္ဍပပုဂ္ဂလိကဏ္ဍလပိ  
ပဟိကောကောပရန္တံ ကောဓိလောကဏ္ဍပပိဗန္ဓိန္ဒေကောဟာကဏ္ဍပပုဂ္ဂလိကဏ္ဍလပိ ၁ ကောဓိကဏ္ဍပပိဗန္ဓိန္ဒေကောဟာကဏ္ဍပပုဂ္ဂလိကဏ္ဍလပိ  
ကောကောပရန္တံ ကောဓိလောကဏ္ဍပပိဗန္ဓိန္ဒေကောဟာကဏ္ဍပပုဂ္ဂလိကဏ္ဍလပိ ၁ ကောဓိကဏ္ဍပပိဗန္ဓိန္ဒေကောဟာကဏ္ဍပပုဂ္ဂလိကဏ္ဍလပိ



[illegible]



[illegible]



[illegible]



၁။ နတ်လေးပါးကောသိန္ဒြာဓိရာဇာဓိရာဇာဓိရာဇာ  
 ၂။ နတ်လေးပါးကောသိန္ဒြာဓိရာဇာဓိရာဇာဓိရာဇာ  
 ၃။ နတ်လေးပါးကောသိန္ဒြာဓိရာဇာဓိရာဇာဓိရာဇာ  
 ၄။ နတ်လေးပါးကောသိန္ဒြာဓိရာဇာဓိရာဇာဓိရာဇာ  
 ၅။ နတ်လေးပါးကောသိန္ဒြာဓိရာဇာဓိရာဇာဓိရာဇာ  
 ၆။ နတ်လေးပါးကောသိန္ဒြာဓိရာဇာဓိရာဇာဓိရာဇာ  
 ၇။ နတ်လေးပါးကောသိန္ဒြာဓိရာဇာဓိရာဇာဓိရာဇာ  
 ၈။ နတ်လေးပါးကောသိန္ဒြာဓိရာဇာဓိရာဇာဓိရာဇာ  
 ၉။ နတ်လေးပါးကောသိန္ဒြာဓိရာဇာဓိရာဇာဓိရာဇာ  
 ၁၀။ နတ်လေးပါးကောသိန္ဒြာဓိရာဇာဓိရာဇာဓိရာဇာ



1. សម្រាប់ប្រើប្រាស់ប្រតិបត្តិការ

၁၅၁၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့

အနုပညာသမားတို့၏အားကိုးရာ

ကလေး ၁ နှစ်လောက်အထိ ပန်းသစ်ပင်ပေါ်တွင်

ਸ੍ਰੀ ਗੁਰੂ ਗ੍ਰੰਥ ਸਾਹਿਬ ਜੀ ॥ ਸ੍ਰੀ ਗੁਰੂ ਗ੍ਰੰਥ ਸਾਹਿਬ ਜੀ ॥

[illegible][illegible]

၁၆၆၆  
 ၁၆၆၆  
 ၁၆၆၆

၁၂၃၄၅၆၇၈၉၁၀၁၁၂၁၃၁၄၁၅၁၆၁၇၁၈၁၉၂၀  
 ၂၁၂၂၂၃၂၄၂၅၂၆၂၇၂၈၂၉၃၀၃၁၃၂၃၃၃၄၃၅၃၆၃၇၃၈၃၉၄၀

[illegible][illegible]

စာတော်လျှောက်ပတ်ကံသမ္ဘူတိသံဃာတော်

65. 66. 67. 68. 69. 70. 71. 72. 73. 74. 75. 76. 77. 78. 79. 80. 81. 82. 83. 84. 85. 86. 87. 88. 89. 90. 91. 92. 93. 94. 95. 96. 97. 98. 99. 100. 101. 102. 103. 104. 105. 106. 107. 108. 109. 110. 111. 112. 113. 114. 115. 116. 117. 118. 119. 120. 121. 122. 123. 124. 125. 126. 127. 128. 129. 130. 131. 132. 133. 134. 135. 136. 137. 138. 139. 140. 141. 142. 143. 144. 145. 146. 147. 148. 149. 150. 151. 152. 153. 154. 155. 156. 157. 158. 159. 160. 161. 162. 163. 164. 165. 166. 167. 168. 169. 170. 171. 172. 173. 174. 175. 176. 177. 178. 179. 180. 181. 182. 183. 184. 185. 186. 187. 188. 189. 190. 191. 192. 193. 194. 195. 196. 197. 198. 199. 200. 201. 202. 203. 204. 205. 206. 207. 208. 209. 210. 211. 212. 213. 214. 215. 216. 217. 218. 219. 220. 221. 222. 223. 224. 225. 226. 227. 228. 229. 230. 231. 232. 233. 234. 235. 236. 237. 238. 239. 240. 241. 242. 243. 244. 245. 246. 247. 248. 249. 250. 251. 252. 253. 254. 255. 256. 257. 258. 259. 260. 261. 262. 263. 264. 265. 266. 267. 268. 269. 270. 271. 272. 273. 274. 275. 276. 277. 278. 279. 280. 281. 282. 283. 284. 285. 286. 287. 288. 289. 290. 291. 292. 293. 294. 295. 296. 297. 298. 299. 300. 301. 302. 303. 304. 305. 306. 307. 308. 309. 310. 311. 312. 313. 314. 315. 316. 317. 318. 319. 320. 321. 322. 323. 324. 325. 326. 327. 328. 329. 330. 331. 332. 333. 334. 335. 336. 337. 338. 339. 340. 341. 342. 343. 344. 345. 346. 347. 348. 349. 350. 351. 352. 353. 354. 355. 356. 357. 358. 359. 360. 361. 362. 363. 364. 365. 366. 367. 368. 369. 370. 371. 372. 373. 374. 375. 376. 377. 378. 379. 380. 381. 382. 383. 384. 385. 386. 387. 388. 389. 390. 391. 392. 393. 394. 395. 396. 397. 398. 399. 400. 401. 402. 403. 404. 405. 406. 407. 408. 409. 410. 411. 412. 413. 414. 415. 416. 417. 418. 419. 420. 421. 422. 423. 424. 425. 426. 427. 428. 429. 430. 431. 432. 433. 434. 435. 436. 437. 438. 439. 440. 441. 442. 443. 444. 445. 446. 447. 448. 449. 450. 451. 452. 453. 454. 455. 456. 457. 458. 459. 460. 461. 462. 463. 464. 465. 466. 467. 468. 469. 470. 471. 472. 473. 474. 475. 476. 477. 478. 479. 480. 481. 482. 483. 484. 485. 486. 487. 488. 489. 490. 491. 492. 493. 494. 495. 496. 497. 498. 499. 500. 501. 502. 503. 504. 505. 506. 507. 508. 509. 510. 511. 512. 513. 514. 515. 516. 517. 518. 519. 520. 521. 522. 523. 524. 525. 526. 527. 528. 529. 530. 531. 532. 533. 534. 535. 536. 537. 538. 539. 540. 541. 542. 543. 544. 545. 546. 547. 548. 549. 550. 551. 552. 553. 554. 555. 556. 557. 558. 559. 560. 561. 562. 563. 564. 565. 566. 567. 568. 569. 570. 571. 572. 573. 574. 575. 576. 577. 578. 579. 580. 581. 582. 583. 584. 585. 586. 587. 588. 589. 590. 591. 592. 593. 594. 595. 596. 597. 598. 599. 600. 601. 602. 603. 604. 605. 606. 607. 608. 609. 610. 611. 612. 613. 614. 615. 616. 617. 618. 619. 620. 621. 622. 623. 624. 625. 626. 627. 628. 629. 630. 631. 632. 633. 634. 635. 636. 637. 638. 639. 640. 641. 642. 643. 644. 645. 646. 647. 648. 649. 650. 651. 652. 653. 654. 655. 656. 657. 658. 659. 660. 661. 662. 663. 664. 665. 666. 667. 668. 669. 670. 671. 672. 673. 674. 675. 676. 677. 678. 679. 680. 681. 682. 683. 684. 685. 686. 687. 688. 689. 690. 691. 692. 693. 694. 695. 696. 697. 698. 699. 700. 701. 702. 703. 704. 705. 706. 707. 708. 709. 710. 711. 712. 713. 714. 715. 716. 717. 718. 719. 720. 721. 722. 723. 724. 725. 726. 727. 728. 729. 730. 731. 732. 733. 734. 735. 736. 737. 738. 739. 740. 741. 742. 743. 744. 745. 746. 747. 748. 749. 750. 751. 752. 753. 754. 755. 756. 757. 758. 759. 760. 761. 762. 763. 764. 765. 766. 767. 768. 769. 770. 771. 772. 773. 774. 775. 776. 777. 778. 779. 780. 781. 782. 783. 784. 785. 786. 787. 788. 789. 790. 791. 792. 793. 794. 795. 796. 797. 798. 799. 800. 801. 802. 803. 804. 805. 806. 807. 808. 809. 810. 811. 812. 813. 814. 815. 816. 817. 818. 819. 820. 821. 822. 823. 824. 825. 826. 827. 828. 829. 830. 831. 832. 833. 834. 835. 836. 837. 838. 839. 840. 841. 842. 843. 844. 845. 846. 847. 848. 849. 850. 851. 852. 853. 854. 855. 856. 857. 858. 859. 860. 861. 862. 863. 864. 865. 866. 867. 868. 869. 870. 871. 872. 873. 874. 875. 876. 877. 878. 879. 880. 881. 882. 883. 884. 885. 886. 887. 888. 889. 8

[illegible]

ॐ नमो भगवते वासुदेवाय ॥



၁။ ဟောပြောရာတွင် အကျဉ်းချုပ် ဟောပြောရန် အကြံပြုပါသည်။  
 ၂။ ဟောပြောရာတွင် အကျဉ်းချုပ် ဟောပြောရန် အကြံပြုပါသည်။  
 ၃။ ဟောပြောရာတွင် အကျဉ်းချုပ် ဟောပြောရန် အကြံပြုပါသည်။  
 ၄။ ဟောပြောရာတွင် အကျဉ်းချုပ် ဟောပြောရန် အကြံပြုပါသည်။  
 ၅။ ဟောပြောရာတွင် အကျဉ်းချုပ် ဟောပြောရန် အကြံပြုပါသည်။  
 ၆။ ဟောပြောရာတွင် အကျဉ်းချုပ် ဟောပြောရန် အကြံပြုပါသည်။  
 ၇။ ဟောပြောရာတွင် အကျဉ်းချုပ် ဟောပြောရန် အကြံပြုပါသည်။  
 ၈။ ဟောပြောရာတွင် အကျဉ်းချုပ် ဟောပြောရန် အကြံပြုပါသည်။  
 ၉။ ဟောပြောရာတွင် အကျဉ်းချုပ် ဟောပြောရန် အကြံပြုပါသည်။  
 ၁၀။ ဟောပြောရာတွင် အကျဉ်းချုပ် ဟောပြောရန် အကြံပြုပါသည်။







Handwritten text in Burmese script, likely a historical document or manuscript. The text is written in a cursive style and spans multiple lines across the page. It appears to be a list or a series of entries, possibly related to a royal decree or a historical record. The script is dense and fills most of the page.







